

သင် ~ ပြီးဖြစ်သည်။ 已做好战争准备。	ရန်မြတ် နာ <i><yan myeit></i> (诗)敌人, 同义词: ရန်မေး၊ ရန်မှောင့် ရန်ရှာ ကာ <i><yan sha></i> ①挑衅 ②与人为敌: ဝံပုလွှေများသည် လူကို ~ အန္တရာယ်ပြုတတ်သည်။ 狼会伤害人。
ရန်ထောင် ကာ <i><yan htaun></i> ①挑衅: သန်းမြင့်ကအမျိုးမျိုး ~ သည်ကိန်းသောင်နေသည်။ 丹敏听着各种挑衅的言论。② = ရန်တွေ	ရန်ရှင်း ကာ <i><yan shin:></i> = ရန်ကင်း / ~ ဥပုဇ္ဈား 解除空袭警报
ရန်စာတ် နာ <i><yan dat></i> 性质相对抗的元素	ရန်ရွှောင် ကာ <i><yan shaun></i> 避灾, 避敌
ရန်ပို့ ကာ <i><yan po></i> 树敌多: ရန်လိုပျောင် ~ သည်။ (成)爱争吵树敌就多。	ရန်စို့ I နာ <i><yan lo></i> 好争吵, 爱打架: ~ သောကြက်ဖေ 好斗的公鸡 II နာ <i><yan lo></i> (谑)食指
ရန်ပုံးခုံး နာ <i><yan bon gwin:></i> 阿朗帕耶王时期的一门铁炮的名称, 意为“灭群敌”	ရန်လိုမျိုးထား ကာ <i><yan lo mon: hta:></i> 敌视
ရန်ပုံးငွေ့ နာ <i><yan bon ngwei></i> 基金	ရန်လုံး ကာ <i><yan lon></i> 安全(敌人攻不进), (城池)牢固
ရန်ပုံး နာ <i><yan bon:></i> 暗藏的敌人	ရန်လက်စ နာ <i><yan let sa:></i> 旧仇宿怨
ရန်ပျိုး ကာ <i><yan pyo:></i> 树敌, 结仇, 挑衅	ရန်လုပ် ကာ <i><yan lout></i> = ရန်မူ
ရန်ပျော်က် I နာ <i><yan byaut></i> 皇帝, 国王, 帝王 II ကာ <i><yan pyaut></i> 太平, 平安, 消除灾祸	ရန်လေး နာ <i><yan hlei:></i> 残敌, 小股敌人
ရန်ပြု ကာ <i><yan pyei></i> 消除灾祸, 太平	ရန်လေးရန်မှား နာ <i><yan hlei: yan hmwa:></i> 残敌, 小股敌人
ရန်ပြောန်ပြု ကာဝါ <i><yan byei man byei></i> 为消灾避祸: ~ ဓာတ်ရှိက်သည်။ 作法禳灾。/ ~ မန့်ဟင်းခါးကျေးသည်။ 为消灾而请客吃鱼汤米粉。	ရန်လွှင့် ကာ <i><yan hlwin:></i> 消灭敌人
ရန်ပြု ကာ <i><yan pyo></i> 灾祸消除, 冤仇消释: ရန်မလိုမှ ~ သည်။ 和气生财。	ရန်လေး ကာ <i><yan wei:></i> 安全
ရန်ပွား ကာ <i><yan pwa:></i> 仇敌增多, 事态扩大: မဖြစ်လောက် သည်အောက် ~ အောင်မပြုချင်ပါနောင်။ 不要把微不足道的事闹大了, 以免树敌太多。	ရန်လူ နာ <i><yan dhu></i> 敌人: ~ စာန်း: 敌营 / ~ ဦးကြံး: 敌国 / ~ နယ်မြော်း: 敌占区 / ~ အားပေးလုပ်သူး: 帮凶
ရန်ပွဲ နာ <i><yan bwe:></i> 殴斗, 虐打	ရန်လုပ်နှင့် နာ <i><yan dh-bon></i> 叛乱者, 叛军
ရန်ပွဲဖျော် ကာ <i><yan pwe: phyin></i> 调解(斗殴): သူက ~ တဲ့ လူ့။ 他是调解人。	ရန်လူမျိုးငါးပါး နာ <i><yan dhu myo: nga: ba:></i> 五敌(指水、火、帝王、盗贼、仇人等)
ရန်ပွဲက် နာ <i><yan bet></i> 敌方, 对立面, 敌人: ~ လူတော်စား: 敌对阶级 / ~ ပြုသည်။ 作对。/ ဒရိသိုးနဲ့ဘုဟာ ~ ပဲ။ (缅传说)西瓜与鸭蛋是相斥的食物(不能一块吃)。	ရန်လူရန်ပောက် နာ <i><yan dhu yan bet></i> 敌人
ရန်ဖျော် ကာ <i><yan phin></i> 调解, 劝解	ရန်လူတွေ့ရ နာ <i><yan that t-ru'></i> 敌对, 挑衅
ရန်ဖြော်ဖျော် ကာ <i><yan phyei phyin></i> 调解(纠纷)	ရန်လူတွေ့ရပျော် ကာ <i><yan that t-ru' pyu:></i> 敌对, 挑衅: ~ ပဲ။ အရိပ်အရောင်မတွေရ။ 看不到敌对的迹象。
ရန်ဖြို့ ကာ <i><yan phyo></i> 打垮敌人, 消灭敌人	ရန်လူတွေ့ရပြုံး ကာ <i><yan that t-ru' phyit></i> 打架, 吵架
ရန်ဖြွဲ့ ကာ <i><yan phyit></i> 吵架, 打架	ရန်အေး ကာ <i><yan ei:></i> 安全, 平安无事
ရန်မကော ဝါ <i><yan m-gaw:></i> = ရန်ကော	ရန်အောင် ကာ <i><yan aun></i> 克敌制胜, 打败敌人
ရန်မီး နာ <i><yan mi:></i> 仇恨	ရှင်း I နာ <i><yan:></i> 闪闪发光的颜色 II ကာ <i><yan:></i> ①围, 挡②披或穿(袈裟); 环绕着
ရန်မီးမူး ကာ <i><yan mi: hmwei:></i> 挑衅, 树敌, 制造矛盾	ရှင်း နာ <i><yon'></i> (诗)粗糙; 粗野
ရန်မူး ကာ <i><yan mu></i> 寻衅	ရန်ကြုံး နာ <i><yon' kyan:></i> ①粗糙: ~ သောအဝတ် 粗布 ②粗鲁, 粗俗: ~ သောလူ 粗鲁的人
ရန်မောင် နာ <i><yan met></i> = ရန်	ရန်ကြုံး နာ <i><yon' yin:></i> ①强暴, 粗野: ~ သောကား 粗鲁话 / ~ ကြိုးတော်းသောရုပ်လက္ခဏာ။ 凶相, 凶狠的面貌 ②粗糙: ~ သောအစား 粗劣的食物
ရန်မယ် နာ <i><y-me></i> 借口	ရန်ရှင်းခေါ် ကာ <i><yon' yin: khat></i> 混乱, 乱哄哄: မြှေ့ကြည်ပုံ သတ်တွေ ~ သွားတယ်။ 观众大乱。
ရန်မယ့် ကာ <i><y-me phwe:></i> 借口	ရှင်းရိုး နာ <i><yon' yain:></i> 粗俗, 粗野
ရန်မယ့်ရွား ကာ <i><y-me sha></i> 借口	ရှင်းရွှေ့ နာ <i><yon' yon:></i> (诗)粗野
ရန်မာန် နာ <i><yan man></i> ①仇恨 ②灾难, 祸患	ရှင်း ကာ <i><yon:></i> ①(牲畜)拉(车辆、农具等): လျဉ်း ~ သည်။ 牛拉车。/ စမန်ခိုင်းလုံးနှာနဲ့ ~ ခဲ့တာ။ 整个早晨都和牛一起奔忙。②挣扎, 挣脱: ကိုယ်လွှတ် ~ ပြီး သည်။ 脱身逃走了。③拉拢 ④缩, 收缩, 抽: ကျေနော်စွာပ်